



တင်ဂီန့်န့် နွားတိ။

**Tingi and the cows**

 Ingrid Schechter

 Ingrid Schechter

 Khaing Mrat Thu

 2

 ရခိုင်ဘာသာ rki / English en



တင်ဂီစွာ သူ့ အဘောင်မနန် နီထိုင်ပါရေ။

...

Tingi lived with his grandmother.



သူ့စွာ အဘောင်မနန် နားတိကို ဝိုင်းလို့ ကျောင်းပီး  
ပါရေ။

...

He used to look after the cows with her.



တစ်ရက်နိုမာ စစ်သားတို့စွာ ရောက်လာပါရေ။

...

One day the soldiers came.



သူရိုဏ်း နားတိကို ယူလားခကတ်ပါရေ။

...

They took the cows away.



တင်ဂီနှင့် အဘောင်မရို့ ထွက်ပိးပိးကော ပုန်းနီကတ်ရ  
ပါရေ။

...

Tingi and his grandmother ran away and hid.



သူရို့စွာ ညည့်နက်တေအထိ ပုန်းနီကတ်ပါရေ။

...

They hid in the bush until night.



ယေပီၼ်ကေ စၼ်သားတိၼ်စွာ ရောက်လာကတ်ပါရေ။

...

Then the soldiers came back.





အဘောင်မစွာ တင်ဂီကို သစ်ရွက်တိန့်န့် ဖုံးပစ်ပါရေ။

...

Grandmother hid Tingi under the leaves.



စစ်သားတစ်ယောက်စွာ သူ့ကို ခြေထောက်နှင့် နင်းမိ  
လားခကေလေ့ သူ့စွာတိန်းလို့ချနေလိုက်ပါရေ။

...


One of the soldiers put his foot right on him,  
but he kept quiet.



လုံခြုံရေးခရီးခရီး တင်ဂီနီနီ သူ အဘောင်မစွာ  
ထွက်ပါလတ်ကတ်ပါရေ။

...

When it was safe, Tingi and his grandmother  
came out.



သူရိုရေ အိမ်ကို တိတ်တိတ်ချပ ပြန်လားကတ်ပါရေ။

...

They crept home very quietly.



# Global Storybooks

[globalstorybooks.net](http://globalstorybooks.net)

တင်ဂီန့်န့် နွားတိ။

## Tingi and the cows

 Ingrid Schechter

 Ingrid Schechter

 Khaing Mrat Thu (rki)

